

မာတိကာ

ဘာသာပြန်သူ၏ အမှာစာ	၉
ဘရစ်လီဒဿနတမ်းချမ်း	၁၃
ဘရစ်လီရဲ့ဒဿန	၁၅
အခန်း (၁) အခြေခံ နိယာမများ	၂၇
ဘဝ	၂၉
ဖြစ်တည်မှု	၃၃
အချိန်	၃၄
ဖြစ်ပျားခံရာ	၃၅
ပစ္စုပ္ပန်	၃၆
ယုတ္တိကျ ဖြစ်တည်မှု	၃၈
ဥပဒေသများ	၄၁
အပြန်အလှန် ဖိုနိုမှု	၄၂
စိတ္တဟင်းလင်းပြင် (သို့မဟုတ်) မသိစိတ်	၄၄
သေခြင်းတရား	၄၅

၆	ဉာဏ်သာထင်လင်း
အခန်း (၂) - လူသား	၄၇
လူသား	၄၉
လုပ်ရပ်	၅၁
Wu- Wei လမ်းစဉ်	၅၂
စိတ်	၅၅
တွေးတောခြင်း	၅၈
အယူအဆများ ကောက်နုတ်ခြင်း	၆၀
အသိပညာ	၆၂
အကြံဉာဏ်များ	၆၃
စိတ်အာရုံသိမှု	၆၅
အတ္တ၊ မိမိကိုယ်ကိုယ် သိစိတ်	၆၈
အာရုံစူးစိုက်မှု၊ သမာဓိ	၇၁
ဆင်ခြင်တုံတရား	၇၂
ခံစားချက်	၇၇
ပျော်ရွှင်မှု	၇၇
အကြောက်တရား	၇၈
စိတ်ဆန္ဒ	၈၀
ကောင်းတဲ့ စိတ်ဆန္ဒ	၈၂
စိတ်ကူးအိပ်မက်များ	၈၃
စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ	၈၄
အခန်း (၃) - ဖြစ်တည်မှု ရေးရာ	၈၇
ကျန်းမာရေး	၈၉
ပိုးပန်းခြင်း	၉၀
အချစ်ရေး	၉၁
အိမ်ထောင်ရေး	၉၁

ဘရစ်လီ - ဂန္ထဝင်တစ်ယောက်ရဲ့ဒဿန	၇
သားရေးသမီးရေး	၉၃
ပညာရေး	၉၄
သင်ကြားခြင်း	၉၄
ကိုယ်ကျင့်တရား	၉၇
လူမျိုးရေး ခွဲခြားမှု	၁၀၀
အခက်အခဲများ	၁၀၁
ထိပ်တိုက်ရင်ဆိုင်ခြင်း	၁၀၄
လိုက်လျောညီထွေ နေထိုင်ခြင်း	၁၀၆
ဒဿနိကဗေဒ	၁၀၈
အခန်း (၄) - အောင်မြင်မှု ရေးရာ	၁၁၃
အလုပ်	၁၁၅
အရည်အသွေး	၁၁၇
စိတ်ခွန်အား	၁၁၈
ရည်မှန်းချက် ပန်းတိုင်များ	၁၂၀
ယုံကြည်မှု	၁၂၂
အောင်မြင်မှု	၁၂၃
ပိုက်ဆံ	၁၂၄
ကျော်ကြားမှု	၁၂၅
မြှောက်ပင့်ခြင်း	၁၂၆
အခန်း (၅) အနုပညာနှင့် အနုပညာရှင်များ	၁၂၉
အနုပညာ	၁၃၁
ရုပ်ရှင်	၁၃၆
သရုပ်ဆောင်ခြင်း	၁၃၇

၈	ဉာဏ်သာထင်လင်း
အခန်း (၆) တစ်ကိုယ်ရေ လွတ်လပ်မှု	၁၄၁
ပုံစံသွင်းခြင်း	၁၄၃
စနစ်များ	၁၄၄
အယူအစွဲကင်းမှု	၁၄၈
စိတ်ရှင်းလင်းမှု၊ စိတ်မဲ့မှု (ပူရှင်း)	၁၅၀
ရင်ဗုဒ္ဓဝါဒ	၁၅၁
တရားထိုင်ခြင်း	၁၅၃
လွတ်လပ်မှု	၁၅၅
အခန်း (၇) - ဖြစ်လာခြင်း	၁၅၇
ကိုယ့်ကိုယ်ကိုယ် စစ်မှန်လာစေခြင်း	၁၅၉
ကိုယ်ထူကိုယ်ထ	၁၆၄
ကိုယ့်ကိုယ်ကိုယ် သိခြင်း	၁၆၅
ကိုယ့်ကိုယ်ကိုယ် ဖွင့်ဟထုတ်ဖော်ခြင်း	၁၆၈
ရင့်ကျက်တိုးတက်မှု	၁၆၉
ရိုးရှင်းမှု	၁၇၁
အခန်း (၈) - အန္တိမ နိယာမများ	၁၇၃
ယင်- ယန်	၁၇၅
ပြည့်ဝမှု	၁၇၉
တာအို (တောက်ဝံ)	၁၈၀
အမှန်တရား	၁၈၂